

အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်
ကမ္ဘာ့ဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊
ဒုတိယဝန်ကြီး၊ H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ
(၉-၆-၂၀၂၂ ရက်၊ နေပြည်တော်)

AHA Centre မှ တစ်ဆင့်ပေးအပ်မည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ စီမံခန့်ခွဲရေးဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ၊ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်သည် ကမ္ဘာ့ဒီးယားနိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး၊ အာဆီယံဥက္ကဋ္ဌ၏ အထူးကိုယ်စားလှယ်ရုံးအဖွဲ့ခေါင်းဆောင် H.E. Dr. KUNG Phoak ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

H.E. Dr. KUNG Phoak က မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုအကူအညီ များပေးအပ်သည့် လုပ်ငန်းစဉ်တစ်လျှောက်၌ လိုအပ်ချက်ဆန်းစစ်ခြင်းအပါအဝင် လုပ်ငန်းများအဆင်ပြေချောမွေ့စေရေး မြန်မာနိုင်ငံဘက်မှ ကူညီဆောင်ရွက်ပေးခဲ့မှုများအတွက် အသိအမှတ်ပြုပါကြောင်း ပြောကြားခဲ့ပြီး အာဆီယံ၏ တူညီဆန္ဒ (၅) ချက်အနက် စတုတ္ထအချက်အကောင်အထည်ဖော်ရန် ရှေ့ဆက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။

ပြည်ထောင်စုဝန်ကြီးက လူသားချင်းစာနာမှုအကူအညီများ ပေးအပ်ရာ၌ လက်တွေ့ကျ၍ အမှန်တကယ်လုပ်ဆောင်နိုင်ရန် လိုအပ်ပါကြောင်း၊ မြန်မာနိုင်ငံသို့ လူသားချင်းစာနာမှုအကူအညီများပေးအပ်ရေး ဆိုင်ရာညှိနှိုင်းဆွေးနွေးပွဲ၏ ဆုံးဖြတ်ချက်များကို အကောင်အထည်ဖော်ရေး မြန်မာနိုင်ငံ၏ တည်ဆဲဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် အကူအညီများအား ခွဲခြားမှုမရှိဘဲ အမှန်တကယ်လိုအပ်နေသည့် ပြည်သူများထံသို့ ရောက်ရှိ ရေးကူညီဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

**H.E. U Ko Ko Hlaing, Union Minister for Ministry of International Cooperation and Chairman of the Task Force to Facilitate provision of Humanitarian Assistance to Myanmar through the AHA centre received H.E. Dr. KUNG Phoak, Secretary of State for the Ministry of Foreign Affairs and International Cooperation and Head of the office of the Special Envoy of the ASEAN Chair
(9-6-2022, Nay Pyi Taw)**

H.E. U Ko Ko Hlaing, Union Minister for Ministry of International Cooperation received the Cambodia Delegation led by H.E. Dr. KUNG Phoak, Secretary of State for the Ministry of Foreign Affairs and International Cooperation and Head of the office of the Special Envoy of the ASEAN Chair on 9 June 2022 at the Ministry of Foreign Affairs in Nay Pyi Taw. The Meeting was attended by Directors-General, Deputy Directors-General and officials from Ministry of Foreign Affairs.

H.E. Dr. KUNG Phoak expressed Cambodia's appreciation for Myanmar's facilitation throughout the whole process of provision of Humanitarian Assistance to Myanmar including the conduct of Joint Needs Assessment and explained ways to move ahead under this point.

Union Minister explained that provision of humanitarian assistance to Myanmar is necessary to be feasible and implementable. He then reaffirmed Myanmar's commitment to realize the outcomes of the Consultative Meetings in accordance with the rules and regulations of the Republic of the Union of Myanmar as well as to facilitate the distribution of assistance to those needy people without discrimination including Ethnic Armed Organizations.

